

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန



အထူးကုန်စည်ခွန်ဥပဒေ

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်
ဥပဒေအမှတ် ၁၁)
(၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်)

(၂၆-၇-၂၀၁၇ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ
အမှတ် ၁၇ ဖြင့် အတည်ပြုပြဋ္ဌာန်းသည့် အထူးကုန်စည်ခွန်
ဥပဒေကို ပြင်ဆင်သည့်ဥပဒေအထိ ပြင်ဆင်ပြီး)

(၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်)

အထူးကုန်စည်ခွန်ဥပဒေ
မာတိကာ

အခန်း	ပုဒ်မ	အကြောင်းအရာ	စာမျက်နှာ
၁	၁-၃	အမည်၊ အကျိုးသက်ရောက်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်	၁-၇
၂	၄-၈	အခွန်ကျသင့်စေခြင်းနှင့် အခွန်ပေးဆောင်ရန် တာဝန်ရှိစေခြင်း	၇-၁၄
၃	၉-၁၁	အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ	၁၄-၁၇
၄	၁၂-၁၄	တာဝန်နှင့်လုပ်ပိုင်ခွင့်များ	၁၇-၂၀
၅	၁၅	မှတ်ပုံတင်ခြင်း	၂၁
၆	၁၆	ကြေညာလွှာတင်သွင်းခြင်း	၂၂
၇	၁၇-၁၈	စည်းကြပ်ခြင်းနှင့် ပြန်အမ်းခြင်း	၂၃-၂၄
၈	၁၉-၂၀	ပြန်လည်စည်းကြပ်ခြင်းနှင့် မှားယွင်းချက်ကို ပြင်ဆင်ခြင်း	၂၄-၂၅
၉	၂၁	အယူခံခြင်း	၂၆-၂၉
၁၀	၂၂-၂၈	ပြစ်မှုနှင့်ပြစ်ဒဏ်များ	၃၀-၃၃
၁၁	၂၉	အရကောက်ခံခြင်း	၃၄
၁၂	၃၀-၃၆	အထွေထွေ	၃၄-၃၈

အထူးကုန်စည်ခွန်ဥပဒေ
(၂၀၁၆ခုနှစ်ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၁၁။)

၁၃၇၇ခုနှစ်ပြာသိုလဆန်းဇွဲရက်
(၂၀၁၆ခုနှစ်ဇန်နဝါရီလ၁၈ရက်)

ပြည်ထောင်စုလွှတ်တော်သည်ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်၊အကျိုးသက်ရောက်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်

- ၁။ ဤဥပဒေကိုအထူးကုန်စည်ခွန်ဥပဒေဟုခေါ်တွင်စေရမည်။
- ၂။ ဤဥပဒေပါပြဋ္ဌာန်းချက်များသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ နိုင်ငံတော်တစ်ဝန်းလုံးတွင် အကျိုးသက်ရောက်စေရမည်။
- ၃။ ဤဥပဒေတွင်ပါရှိသောအောက်ပါစကားရပ်များသည်ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
- (က) **အခွန်** ဆိုသည်မှာ ဤဥပဒေအရ ပေးဆောင်ရမည့် အထူးကုန်စည် ခွန်ကို ဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေအရ တပ်ရိုက်သည့် ဒဏ်ငွေ လည်းပါဝင်သည်။
- (ခ) **အခွန်ထမ်း** ဆိုသည်မှာ ဤဥပဒေအရ အခွန်ပေးဆောင်ရန် တာဝန် ရှိသူ ကိုဆိုသည်။
- (ဂ) **အထူးကုန်စည်**ဆိုသည်မှာပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် အထူးကုန်စည်ခွန်ကျသင့်စေမည့် အထူးကုန်စည်များကိုဆိုသည်။

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(က) အရ အစားထိုးသည်။

- (ဃ) ထုတ်လုပ်မှု ဆိုသည်မှာ အထူးကုန်စည်ကို မိမိပိုင်စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွင်ဖြစ်စေ၊ အခြားသူအားအပ်နှံ၍ဖြစ်စေ ထုတ်လုပ်ခြင်းကိုဆိုသည်။ ယင်းစကားရပ်တွင် သဘာဝနည်းဖြင့်ဖြစ်စေ၊ ဖန်တီးပြုပြင်သည့်နည်းဖြင့်ဖြစ်စေ* ကုန်စည်များထုတ်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ တပ်ဆင်ခြင်း၊ စက်ဖြင့်ဖြစ်စေ၊ လက်ဖြင့်ဖြစ်စေ ထုတ်လုပ်ခြင်း၊ ထုတ်ယူခြင်းလုပ်ငန်းများ ပါဝင်သည့်အပြင် အောက်ပါတို့လည်း ပါဝင်သည်-
- (၁) အရက်၊ ဘီယာ၊ ဝိုင်အပါအဝင် အဖျော်ယမကာ ထုတ်လုပ်ခြင်းနှင့်သက်ဆိုင်သည်ကိစ္စ၌ ဝယ်ယူသူ၏ တောင်းဆိုချက်အရ ရောစပ်ပြုပြင်ခြင်းမှတစ်ပါး ပေါင်းခံခြင်း၊ သန့်စင်ရန်နှင့် အနံ့အရသာ ဖြည့်စွက်ရန် ထပ်မံပေါင်းခံခြင်း၊ အချဉ်ဖောက်ခြင်း၊ ပုလင်းသွတ်ခြင်း၊ သောက်သုံးရန် ယမကာအဆင့်အတွက် လိုအပ်သည့် ပစ္စည်းများဖြည့်စွက်ခြင်းနှင့် အခြားနည်းပြုပြင်ခြင်း၊
- (၂) ဆေးရွက်ကြီးနှင့် သက်ဆိုင်သည်ကိစ္စ၌ ဆေးရွက်ကြီးအရွက် သို့မဟုတ် ဆေးရွက်ကြီးကုန်ကြမ်းမှ သောက်သုံးရန်၊ ရှူရှိုက်ရန်၊ ဝါးရန် သင့်လျော်သည်အထိ ပြုပြင်ပြောင်းလဲသည့်ဖြစ်စဉ်နှင့် ဆေးရွက်ကြီးမှ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ စီးကရက်နှင့် အလားတူပစ္စည်းများ ပြုလုပ်ခြင်း၊

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ) အရ အစားထိုးသည်။

- (၃) အခြားအထူးကုန်စည်များနှင့် သက်ဆိုင်သည့်ကိစ္စ၌ စက် ဖြင့်ဖြစ်စေ၊ လက်ဖြင့်ဖြစ်စေ ထုတ်လုပ်ခြင်း၊ ထုတ်ယူခြင်း၊ ပြောင်းလဲခြင်း၊ သို့မဟုတ် အရည်အသွေးကို လည်းကောင်း၊ သဘာဝ၊ အရွယ်အစား၊ ပုံပန်းသဏ္ဌာန်၊ ပေါင်းစပ်ဖွဲ့စည်းမှု ကိုလည်းကောင်း၊ ပြောင်းလဲခြင်းနှင့် အစိတ်အပိုင်းတစ်ခု သို့မဟုတ် အစိတ်အပိုင်းများ စုစည်းခြင်း။
- (င) ထုတ်လုပ်သူ ဆိုသည်မှာ အထူးကုန်စည်များကို မိမိပိုင်စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွင်ဖြစ်စေ၊ အခြားသူအား အပ်နှံ၍ ဖြစ်စေ ထုတ်လုပ်သူကိုဆိုသည်။
- (စ) တင်သွင်းသူ ဆိုသည်မှာ အခွန်ကျသင့်ရန်သတ်မှတ်ထားသော အထူးကုန်စည်များကို** ပြည်တွင်းသို့တင်သွင်းသူကိုဆိုသည်။
- (ဆ) ရောင်းချခြင်း ဆိုသည်မှာ အထူးကုန်စည်ကိုလက်ငင်းစနစ်ဖြင့် ဖြစ်စေ၊ အကြွေးစနစ်ဖြင့်ဖြစ်စေ၊ *** ဆိုင်းငံ့စနစ်ဖြင့်ဖြစ်စေ၊ ကုန်စည် လဲလှယ်ခြင်းစနစ်ဖြင့်ဖြစ်စေ၊ ကြိုတင်အရောင်းစနစ်ဖြင့်ဖြစ်စေ ရောင်းချခြင်းကိုဆိုသည်။
- (ဇ) အထူးကုန်စည်ပိုင်ရှင် ဆိုသည်မှာ အထူးကုန်စည်ကို ပိုင်ဆိုင်ရရှိ ထားသူကို ဆိုသည်။ ယင်းစကားရပ်တွင် အထူးကုန်စည်၏ ပိုင်ရှင် သို့မဟုတ်**** တင်သွင်းသူ၊ ထုတ်လုပ်သူ၊ တင်ပို့သူက လွှဲအပ်သည့်

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ဂ) အရ အစားထိုးသည်။

** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(စ) အရ အစားထိုးသည်။

*** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ဃ) အရ အစားထိုးသည်။

**** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(င) အရ အစားထိုးသည်။

အထူးကုန်စည်ကို စီမံခန့်ခွဲဆောင်ရွက်ပိုင်ခွင့် ရှိသော ကိုယ်စားလှယ် သို့မဟုတ် အထူးကုန်စည်နှင့်စပ်လျဉ်း၍ အကျိုးခံစားခွင့်ရှိသူလည်း ပါဝင်သည်။

- (ဈ) ခရီးသွားသူ ဆိုသည်မှာ ပြည်ပခရီးစဉ်ဆိုင်ရာ သွားလာမှု အထောက်အထားများ ကိုင်ဆောင်ထားသူ ကိုဆိုသည်။ ယင်းစကားရပ်တွင် တိုက်ရိုက်ခရီးသွား လက်မှတ်ကိုင်ဆောင်၍ ခရီးစဉ်အရ တစ်ထောက်နားခရီးအဖြစ် ရောက်ရှိပြီး အခြားနိုင်ငံ တစ်ခုခုသို့ ဆက်လက်ထွက်ခွာမည့် သူလည်းပါဝင်သည်။
- (ည) ကုန်းပေါ်ရောက်တန်ဖိုး ဆိုသည်မှာ ပြည်တွင်းသို့တင်သွင်းသော အထူးကုန်စည်အတွက် အကောက်ခွန်ဥပဒေအရ သတ်မှတ်သည့် တန်ဖိုး၊ ယင်းကုန်စည်အပေါ် စည်းကြပ်သည့် အကောက်ခွန်နှင့် ကုန်ချစရိတ်တို့ ပေါင်းစပ်ပါဝင်သောငွေကို ဆိုသည်။
- (ဋ) အခွန်လွတ်အရောင်းဆိုင် ဆိုသည်မှာ အထူးကုန်စည်များကို ခရီးသွား သူများအား ရောင်းချရန် သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ခွင့်ရရှိထားသည့် အရောင်းဆိုင်ကို ဆိုသည်။
- (ဌ) စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနရောင်းဈေးတန်ဖိုး ဆိုသည်မှာ ဤဥပဒေအရ ကျသင့်သည့်** အခွန်အပါအဝင်ဖြစ်သော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၏ ရောင်းဈေးတန်ဖိုးကို ဆိုသည်။

*၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(စ) အရ အစားထိုးသည်။

**၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ဆ) အရ အစားထိုးသည်။

- (၃) **ဈေးကွက်ပေါက်ဈေး** ဆိုသည်မှာ ရောင်းသူ ဝယ်သူတို့အကြား ဈေးနှုန်းထိန်းချုပ်ထားခြင်းမရှိဘဲ ရောင်းလိုအားနှင့် ဝယ်လိုအား တို့က အဆုံးအဖြတ်ပြုသည့် လက်လီရောင်းဈေး သို့မဟုတ် လက်လီ ရောင်းဈေး သတ်မှတ်နိုင်ခြင်းမရှိသည့် ကိစ္စရပ်များအတွက် သတ်မှတ်ချက်နှင့်အညီ တွက်ချက်ရရှိသည့် ခန့်မှန်းရောင်းဈေးကို ဆိုသည်။
- (၃) **ကြေညာလွှာ** ဆိုသည်မှာ ဤဥပဒေအရ*အထူးကုန်စည် ထုတ်လုပ်သူ၊ ထုတ်လုပ်ရောင်းချသူ၊ တင်ပို့သူက ပေးဆောင်ရမည့် အထူးကုန်စည် ခွန်နှင့် စပ်လျဉ်း၍ တင်သွင်းသောပုံစံကို ဆိုသည်။
- (က) **စည်းကြပ်ခြင်း** ဆိုသည်မှာ ဤဥပဒေအရ အခွန်ထမ်းက ပေးဆောင် ရမည့် အခွန်သတ်မှတ်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ အခွန်ထမ်းကိုယ်တိုင်က တွက်ချက်အခွန်ပေး ဆောင်ပြီး၊ ကြေညာလွှာတင်သွင်း စည်းကြပ်မှု ခံယူခြင်းလည်း ပါ ဝင်သည်။
- (တ) **နှစ်ဆိုသည်မှာ**ဘဏ္ဍာရေးနှစ်ကိုဆိုသည်။
- (ထ) **ဝန်ကြီးဌာန** ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ **စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို ဆိုသည်။
- (ဒ) **ဦးစီးဌာန** ဆိုသည်မှာ ပြည်တွင်းအခွန်များဦးစီးဌာနကို ဆိုသည်။

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ဇ) အရ အစားထိုးသည်။

** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ဈ) အရ အစားထိုးသည်။

- (ခ) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။
- (န) မြို့နယ်အခွန်ဦးစီးဌာနမှူး ဆိုသည်မှာ ဤဥပဒေအရ အခွန်ထမ်းက ပေးဆောင်ရမည့် အခွန်ကို ကောက်ခံပေးရန် တာဝန်ပေးထားသည့် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၏ တာဝန်ခံအရာရှိကို ဆိုသည်။ ယင်းစကားရပ်တွင် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးတို့၌ အခွန် စည်းကြပ်ကောက်ခံရန် တာဝန်ပေးအပ်ထားသည့် ဦးစီးအရာရှိ များလည်းပါဝင်သည်။
- * (ပ) တင်ပို့သူ ဆိုသည်မှာ အထူးကုန်စည်များကို ပြည်ပသို့တင်ပို့သူကို ဆိုသည်။
- ** (ဖ) အခွန်အမှတ်တံဆိပ် ဆိုသည်မှာ ဤဥပဒေပုဒ်မ၃၄အရ ကပ်နှိပ် ထားသော သို့မဟုတ် အထူးကုန်စည်အတွက် အသုံးပြုသော စာမှတ် စာတမ်း သို့မဟုတ် အခြားသော အထောက်အထား တစ်ခုခုကို ဆို သည်။
- *** (ဗ) လုပ်ငန်းဥပစာ ဆိုသည်မှာ ဤဥပဒေအရ မှတ်ပုံတင်ထားသည့် လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွဲ အဝန်းအဝိုင်းကို ဆိုသည်။
- **** (ဘ) ပုံစံများ ဆိုသည်မှာ ဤဥပဒေအရ ညွှန်ကြားရေးမှူးချုပ်၏တာဝန်နှင့်

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ည) အရ အစားထိုးသည်။

** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ည) အရ အစားထိုးသည်။

*** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ည) အရ အစားထိုးသည်။

**** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ည) အရ အစားထိုးသည်။

လုပ်ပိုင်ခွင့်အရ သတ်မှတ်သည့်ပုံစံများကို ဆိုသည်။

- * (မ) တန်ဖိုးအဆင့် ဆိုသည်မှာ ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် ပြဋ္ဌာန်းသည့် အထူးကုန်စည်များ၏ ဈေးနှုန်းတန်ဖိုးအဆင့်ကိုဆိုသည်။

အခန်း (၂)

အခွန်ကျသင့်စေခြင်းနှင့်အခွန်ပေးဆောင်ရန်တာဝန်ရှိစေခြင်း

- ၄။ (က) မည်သူမဆို အောက်ဖော်ပြပါဆောင်ရွက်မှုများအတွက်**ပြည်ထောင်စု ၏အခွန်အကောက်ဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်သည့်အတိုင်း အထူးကုန်စည်ခွန်ကျသင့် စေရမည်-
- (၁) အထူးကုန်စည်ကို ပြည်တွင်းသို့ တင်သွင်းခြင်း၊
 - (၂) အထူးကုန်စည်ကို ပြည်တွင်း၌ ထုတ်လုပ်ခြင်း၊
 - (၃) အထူးကုန်စည်ကို ပြည်ပသို့ တင်ပို့ခြင်း။
- (ခ) ဤဥပဒေအရ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များ ကို လက်ဝယ်ထားရှိသူ သို့မဟုတ် ပိုင်ဆိုင်သူများသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီလိုက်နာဆောင်ရွက်ရမည်။
- (ဂ) အထူးကုန်စည်များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း ဆောင်ရွက်သူတို့သည် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာရမည်။

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ည) အရ အစားထိုးသည်။

** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၄ အရ အစားထိုးသည်။

၅။ ပုဒ်မ ၄ အရ အခွန်ကျသင့်သည့် အထူးကုန်စည်နှင့်စပ်လျဉ်း၍ -

(က) ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်ပါက-

(၁) အထူးကုန်စည်ကို တင်သွင်းသူက ပေးဆောင်ရမည်။

(၂) ပုဒ်မခွဲငယ်(၁) အရ ပေးဆောင်ရမည့်အခွန်ကို အကောက်ခွန်ကောက်ခံသည့် နည်းလမ်းများအတိုင်း အကောက်ခွန်ဦးစီးဌာနက အကောက်ခွန်နှင့်အတူ ကောက်ခံပေးရမည်။

(ခ) ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်ပါက ယင်းအထူးကုန်စည်ကို ထုတ်လုပ်သူက ပေးဆောင်ရမည်။

(ဂ) ပြည်ပသို့ တင်ပို့ခြင်းဖြစ်ပါက ယင်းအထူးကုန်စည်ကို တင်ပို့သူက ပေးဆောင်ရမည်။

** (ဃ) အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို လက်ဝယ်ထားရှိခြင်းဖြစ်ပါက လက်ဝယ်ထားရှိသူက ပေးဆောင်ရမည်။

***၆။ (က) မည်သည့်နှစ်အတွက်မဆို ဘဏ္ဍာနှစ်အလိုက် ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေဖြင့်-

(၁) အခွန်ကျသင့်စေမည့် အထူးကုန်စည်များကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းပြုနိုင်သည်။

(၂) အခွန်ကျသင့်သော အထူးကုန်စည်များအတွက် တန်ဖိုး၊ ပမာဏ၊ အလေးချိန် သို့မဟုတ် အခြားတိုင်းတာမှုတစ်ခုခုအပေါ်

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၅ အရ အစားထိုးသည်။

** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၆ အရ ဖြည့်စွက်သည်။

*** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၇ အရ အစားထိုးသည်။

အခြေပြု၍ တွက်ချက်ရမည့် အခွန်နှုန်းများကို သတ်မှတ်ရမည်။

- (၃) ပြည်ပသို့တင်ပို့မှုအပေါ် အခွန်ကျသင့်မည့် အထူးကုန်စည်နှင့် အခွန်နှုန်းများကို သတ်မှတ်ရမည်။
- (ခ) (၁) အထူးကုန်စည် ထုတ်လုပ်သူ သို့မဟုတ် တင်သွင်းသူသည် ယင်းထုတ်လုပ်သော သို့မဟုတ် တင်သွင်းသော အထူးကုန်စည် များကို တန်ဖိုးအဆင့် သတ်မှတ်နိုင်ရန်အတွက် မြို့နယ်အခွန် ဦးစီးဌာနမှူးထံမှ တစ်ဆင့် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထား ရမည်။
- (၂) လျှောက်လွှာပုံစံနှင့် တင်သွင်းရမည့် နည်းလမ်းကို ညွှန်ကြားရေးမှူးချုပ် က သတ်မှတ်နိုင်သည်။
- (၃) ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံ ခန့်ခွဲမှုကော်မတီတို့သည် သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွက် အထူးကုန်စည်များကို သတ်မှတ်ချက်များနှင့်အညီ တန်ဖိုးအဆင့် သတ်မှတ်ပေးရမည်။
- (၄) တန်ဖိုးအဆင့်သတ်မှတ်ပေးထားခြင်းမရှိသည့် အထူးကုန်စည် များကို ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီတို့က အခြားဆီလျော်သော တန်ဖိုးအဆင့် သတ်မှတ်ပေးခြင်းမရှိပါက အမြင့်ဆုံး တန်ဖိုးအဆင့်သို့ သတ်မှတ် နိုင်သည်။

*၇။ (က) ပုဒ်မ ၄ အရ အခွန်ကျသင့်သော အထူးကုန်စည်များအတွက် အောက်ဖော်ပြပါနေ့ရှိ ကုန်စည်တန်ဖိုး၊ ပမာဏ၊ အလေးချိန် သို့မဟုတ် အခြားတိုင်းတာမှုတစ်ခုခုအပေါ်အခြေပြုသတ်မှတ် ထားသည့် အခွန်နှုန်းဖြင့် တွက်ချက်ရမည်-

- (၁) ပြည်တွင်းသို့တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်း ဖြစ်ပါက ထိုအထူးကုန်စည်ကို အကောက်ခွန်ဆိုင်ရာရှင်းလင်းဆောင်ရွက်သည့်နေ့၊
- (၂) ပြည်တွင်း၌ထုတ်လုပ်သည့် အထူးကုန်စည်များအတွက်-
 - (ကက) အထူးကုန်စည်ကို ရောင်းချသည့်နေ့၊
 - (ခခ) ထုတ်လုပ်မှုအပေါ်အခွန်ကျသင့်စေရန် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်သည့် အထူးကုန်စည်များ ဖြစ်ပါက အထူးကုန်စည်ကို ထုတ်လုပ်သည့်နေ့၊
- (၃) ဤဥပဒေအရ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များကို ပိုင်ဆိုင်ထားသော ကိစ္စရပ်တွင် စစ်ဆေးတွေ့ရှိသည့်နေ့၊ ရှင်းလင်းချက်။ ဤဥပဒေအရ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များဆိုရာတွင် အောက်ပါတို့ကိုဆိုသည်-
 - (က) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရန် သတ်မှတ်ထားသည့် အထူးကုန်စည်များဖြစ်ပါက သတ်မှတ်ချက်များနှင့်အညီ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသည့် အထူးကုန်စည်များ၊

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၈ အရအစားထိုးသည်။

- (ခ) ကျန်အထူးကုန်စည်များနှင့် စပ်လျဉ်း၍ လက်ဝယ်ရှိ အထူး ကုန်စည်များကို သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်၍ တင်သွင်းထားခြင်း မဟုတ်သည့် အထူး ကုန်စည်များ၊ တရားဝင်တင်သွင်းသူထံမှ ဝယ်ယူထား ခြင်းမဟုတ်သည့် အထူးကုန်စည်များ၊ သတ်မှတ်ချက် များနှင့်အညီ မှတ်ပုံတင်၍ ထုတ်လုပ်ခြင်း၊ ထုတ်ယူခြင်း မဟုတ်သည့် အထူးကုန်စည်များ၊ တရားဝင်ထုတ်လုပ်သူ၊ ထုတ်ယူသူထံမှ ဝယ်ယူခြင်းအတွက် အခွန်ပေးဆောင် ပြီးကြောင်း အထောက်အထားပြည့်စုံစွာ တင်ပြနိုင်ခြင်း မရှိသည့် အထူးကုန်စည်များ။
- (င) ပုဒ်မခွဲငယ် (၂) နှင့်ပုဒ်မခွဲငယ် (၃) ပါပြဋ္ဌာန်းချက်များနှင့် အညီ သတ်မှတ်နိုင်ခြင်းမရှိလျှင် ဝန်ကြီးဌာနက အမိန့် ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသည့်နေ့။
- (ခ) ကျသင့်အထူးကုန်စည်ခွန်ကို တွက်ချက်ရာတွင် ဆောင်ရွက်မှု အလိုက် အောက်ပါတန်ဖိုးများအပေါ် အခြေပြုတွက်ချက်ရမည်-
- (၁) ပြည်တွင်းသို့တင်သွင်းသည့် အထူးကုန်စည်ဖြစ်ပါက ကုန်းပေါ် ရောက်တန်ဖိုး၊
- (၂) ပြည်တွင်း၌ ထုတ်လုပ်သည့် အထူးကုန်စည်များအတွက်-
- (ကက) ထုတ်လုပ်မှုအပေါ် အခွန်ကျသင့်စေရန် ဝန်ကြီး ဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ် သည့် အထူးကုန်စည်ဖြစ်ပါက သက်ဆိုင်ရာ

ဘဏ္ဍာရေးနှစ်အတွက် ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနစီမံခန့်ခွဲမှုကော်မတီ တို့က အတည်ပြုသတ်မှတ်ပေးသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနရောင်းဈေးတန်ဖိုး၊

(ခခ) ကျန်အထူးကုန်စည်ဖြစ်ပါက ထုတ်လုပ်သူက တင်ပြ သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ရောင်းဈေး တန်ဖိုးနှင့် ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးက သတ်မှတ်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ရောင်းဈေးတန်ဖိုး၊ ယင်းတန်ဖိုး နှစ်ရပ်အနက်များရာတန်ဖိုး၊

(၃) ပြည်ပသို့ တင်ပို့သည့် အထူးကုန်စည်ဖြစ်ပါက ပြည်ပသို့ သယ်ယူပို့ဆောင်ပေးမည့်ယာဉ်ပေါ် အရောက်တန်ဖိုး၊

(၄) ဤဥပဒေအရ ကုန်စည်ပိုင်ရှင်ထံတွင် စိစစ်တွေ့ရှိသည့် အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ဖြစ်ပါက စိစစ်တွေ့ရှိသည့်အချိန်၌ ရောင်းချနေသည့်တန်ဖိုး သို့မဟုတ် ဈေးကွက်ပေါက်ဈေး၊

(၅) ပုဒ်မခွဲငယ် (၄) ပါသတ်မှတ်ချက်များအတိုင်းလိုက်နာ ဆောင်ရွက်ရန် ခက်ခဲသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ် ထားသည့် နည်းလမ်းများနှင့်အညီ တွက်ချက်ရရှိသည့် တန်ဖိုး။

- ၈။ * (က) မည်သူမဆို ဤဥပဒေအရကျသင့်သည့်အခွန်ကို အောက်ပါအတိုင်း ပေးဆောင်ရမည်-
- (၁) အထူးကုန်စည်ကို ပြည်တွင်းသို့တင်သွင်းခြင်းဖြစ်ပါက ကုန်စည်ကို ရွေးယူခြင်းမပြုမီ ပေးဆောင်ရမည်။
 - (၂) ပြည်တွင်း၌ထုတ်လုပ်ခြင်းအတွက်-
 - (ကက) ရောင်းချသည့်လ၏ လကုန်ဆုံးပြီး ၁၀ရက်အတွင်း ပေးဆောင်ရမည်။
 - (ခခ) ထုတ်လုပ်မှုအပေါ် အခွန်ကျသင့်စေရန် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သည့် အထူးကုန်စည်များဖြစ်ပါက အထူးကုန်စည်ကို ထုတ်လုပ်သည့်လ၏ လကုန်ဆုံးပြီး ၁၀ရက်အတွင်း ပေးဆောင်ရမည်။
 - (၃) ပြည်ပသို့တင်ပို့ခြင်းဖြစ်ပါက အထူးကုန်စည်ကို တင်ပို့သည့် လ၏လကုန်ဆုံးပြီး ၁၀ရက်အတွင်း ပေးဆောင်ရမည်။
 - (၄) ဤဥပဒေအရ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များကို ကုန်စည်ပိုင်ရှင်ထံတွင် စိစစ်တွေ့ရှိရခြင်း ဖြစ်ပါက စိစစ်တွေ့ရှိသည့်နေ့မှ ခုနစ်ရက်အတွင်း ကုန်စည်ပိုင်ရှင်က ပေးဆောင်ရမည်။

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၉ အရအစားထိုးသည်။

- (ခ) ပုဒ်မခွဲ (က) ပါ အတိုင်း လိုက်နာဆောင်ရွက်ရန် ခက်ခဲသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်သည့် နည်းလမ်းများနှင့်အညီလိုက်နာဆောင်ရွက်ရမည်။

အခန်း (၃)

အခွန်ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ

- ၉။ (က) အောက်ဖော်ပြပါအထူးကုန်စည်များအတွက်အခွန်မကျသင့်စေရ-
- (၁) ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် ပြည်ပသို့ တင်ပို့မှုအပေါ် အခွန်ကျသင့်စေရန် သတ်မှတ်ထားသော အထူးကုန်စည်များ မှတစ်ပါး ပြည်ပသို့တင်ပို့သော အထူးကုန်စည်များ၊
- * (၂) ပြည်ပသို့တင်ပို့မှုအပေါ် အခွန်ကျသင့်စေရန် သတ်မှတ်ထားသော အထူးကုန်စည်များမှတစ်ပါး ခရီးသွားသူများအား အခွန်လွတ်အရောင်းဆိုင်မှ ရောင်းချသည့် အထူးကုန်စည်များ၊
- ** (၃) ပြည်ပသို့တင်ပို့မှုအပေါ် အခွန်ကျသင့်စေရန် သတ်မှတ်ထားသော အထူးကုန်စည်များမှတစ်ပါး ပြည်ပသို့ ပျံသန်းပြီးဆွဲနေစဉ် လေယာဉ် သို့မဟုတ် သင်္ဘောပေါ်တွင် ရောင်းချသည့် အထူးကုန်စည်များ၊

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) အရ အစားထိုးသည်။

** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) အရ အစားထိုးသည်။

- (၄) ယာယီအသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းသို့ တင်သွင်းလာပြီး မူလတင်သွင်းသည့် နိုင်ငံသို့ မူရင်းပမာဏ အခြေအနေအတိုင်း အကောက်ခွန် သတ်မှတ်ချက်များနှင့် အညီ ပြန်လည် တင်ပို့မည့် အထူးကုန်စည်များ၊
- (၅) ပြည်တွင်းပြည်ပ အလှူရှင်များမှ ပြည်တွင်း၌ လှူဒါန်းရန် လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ် များ အတွက် တင်သွင်းသော သို့မဟုတ် ပြည်တွင်း၌ ထုတ်လုပ်သော အထူးကုန်စည်များ၊
- (၆) အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ သို့မဟုတ် သံတမန်ဆိုင်ရာ ကွန်ဗင်းရှင်းများအရ ကင်းလွတ်ခွင့်ရရှိသူ တို့အတွက် တင်သွင်းလာသည့် အထူးကုန်စည်များ၊
- (၇) ပြည်ပသို့ ထွက်ခွာမည့် လေယာဉ်များတွင် အသုံးပြုမည့် လောင်စာဆီများ။
- (ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် အခွန်ကျသင့်သော အထူးကုန်စည် တစ်မျိုးမျိုးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုနိုင်သည်။
- (ဂ) ပြည်ထောင်စုအစိုးရအဖွဲ့သည် အောက်ဖော်ပြပါ ကိစ္စရပ်များ အတွက် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုနိုင်သည်-
- (၁) ပြည်ပအဖွဲ့အစည်းများမှ နိုင်ငံတော်သို့ အထောက်အပံ့ အဖြစ်

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) အရ အစားထိုးသည်။

ပေးအပ်သော အထူးကုန်စည်များ သို့မဟုတ် အထောက်အပံ့ ရရှိငွေဖြင့် ဝယ်ယူသည့် အထူးကုန်စည်များ၊

(၂) တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် အခွင့်အရေးမူတွင် ပါဝင်သည့် အထူးကုန်စည်များ၊

*(၃) ကျွန်းနှင့်သစ်မာသစ်လုံးများ၊ သတ်မှတ်ချက်နှင့်အညီ အခြေခံ အဆင့်သာ ခွဲစိတ်ထားသော ကျွန်းနှင့်သစ်မာ သစ်ခွဲသားများ မှအပ နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့အစည်း များ အသုံးပြုရန်ကိုယ်တိုင် ထုတ်လုပ်သော၊ တင်သွင်းလာ သော သို့မဟုတ် ဝယ်ယူသော အထူးကုန်စည်များ။

၁၀။ အောက်ဖော်ပြပါကိစ္စရပ်များကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရ မည်-

** (က) ယာယီအသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းသို့ တင်သွင်း လာပြီး မူလတင်သွင်းသည့်နိုင်ငံသို့ မူရင်းပမာဏ အခြေအနေ အတိုင်း အကောက်ခွန်သတ်မှတ်ချက်များနှင့်အညီ ပြန်လည် တင်ပို့ မည့် အထူးကုန်စည်များဆိုင်ရာ လိုက်နာဆောင်ရွက်ရန် နည်းလမ်း များ၊

(ခ) အခွန်ပြန်အမ်းငွေ ထုတ်ပေးခြင်းအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ။

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ခ) အရ အစားထိုးသည်။

** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၁ အရ အစားထိုးသည်။

- * ၁၁။ (က) အထူးကုန်စည်ကို ထုတ်လုပ်သူ သို့မဟုတ် တင်ပို့သူသည် ကျသင့်အခွန်မှ အထူးကုန်စည် ထုတ်လုပ်မှုနှင့် တင်ပို့မှုအတွက် အသုံးပြုရန် အထူးကုန်စည်တစ်မျိုးမျိုးကို ပြည်တွင်းသို့ ကိုယ်တိုင် တင်သွင်းစဉ်ကဖြစ်စေ၊ အခြားအထူးကုန်စည်ထုတ်လုပ်သူထံမှ ကိုယ်တိုင် ဝယ်ယူစဉ်ကဖြစ်စေ ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်ကို ခုနှိမ်နိုင်သည်။
- (ခ) အထူးကုန်စည်ထုတ်လုပ်မှု၊ တင်ပို့မှုများနှင့်စပ်လျဉ်း၍ အခွန်တစ်ကြိမ်တည်းသာ ကျသင့်စေရန် အခွန်ခုနှိမ်ပေးသွင်းခြင်းကို သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်ရမည်။

အခန်း (၄)

တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၁၂။ ** ညွှန်ကြားရေးမှူးချုပ်သည် အောက်ဖော်ပြပါတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရမည်။ ယင်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ ထမ်းဆောင်နိုင်ရန် အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ အဖွဲ့များဖွဲ့စည်း၍ဖြစ်စေ၊ မိမိဦးစီးဌာနဝန်ထမ်းများအား တာဝန်ခွဲဝေပေးအပ်၍ဖြစ်စေ အကောင်အထည်ဖော် ဆောင်ရွက်စေနိုင်သည်-

- (က) အထူးကုန်စည်၏ ဈေးကွက်ပေါက်ဈေး သတ်မှတ်ခြင်းနှင့် ယင်းဈေးကွက်ပေါက်ဈေးကို အခြေပြု၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၏ ခန့်မှန်းရောင်းဈေးသတ်မှတ်ခြင်း၊

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၂ အရ အစားထိုးသည်။

** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၃ အရ အစားထိုးသည်။

- (ခ) သတ်မှတ်ရက်အတွင်း အခွန်ပေးဆောင်ရန် အခက်အခဲရှိသည့် ကိစ္စရပ်များအတွက် အခွန်ပေးဆောင်ရမည့် နည်းလမ်းသတ်မှတ်ခြင်း၊ အခွန်ပေးဆောင်ရမည့် နေ့ရက်တိုးမြှင့်သတ်မှတ်ခြင်း၊
- (ဂ) လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊
- (ဃ) ပုံစံများ သတ်မှတ်ပေးခြင်း၊
- (င) လုပ်ငန်းဥပစာနေရာများ၊ အထူးကုန်စည်များနှင့် မှတ်တမ်းများကို ဝင်ရောက်ကြည့်ရှုခြင်း၊
- (စ) အထူးကုန်စည်များ ရွှေ့ပြောင်းခြင်းကို စစ်ဆေးခြင်းနှင့် ကန့်သတ်ခြင်း၊
- (ဆ) အထူးကုန်စည်များကို ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊
- (ဇ) နမူနာပစ္စည်းများရယူ၍ ကိုင်တွယ်ဖြေရှင်းခြင်း။

၁၃။ *ပုဒ်မ၁၂အရညွှန်ကြားရေးမှူးချုပ်က တာဝန်နှင့်လုပ်ပိုင်ခွင့် တစ်ရပ်ရပ်ကို လွှဲအပ် တာဝန်ပေးအပ် ခြင်းခံရသည့်အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်သည်-

- (က) ဤဥပဒေအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန်အတွက် မည်သည့် နည်းစနစ်ဖြင့်မဆို ထိန်းသိမ်းထားရှိသော စာရင်းများ၊ အထောက်အထားနှင့် အခြားစာရွက်စာတမ်းများ၊ လုပ်ငန်းဥပစာနေရာများ၊ အဆောက်အဦများအားလုံးကို ဝင်ရောက်ခွင့်၊ လွတ်လပ်စွာ အပြည့်အဝ ဆောင်ရွက်နိုင်ခွင့်တို့ရှိသည့်အပြင် အောက်ပါတို့ကို ပြုလုပ်ခွင့်ရှိသည်-

*၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (က) အရ အစားထိုးသည်။

- (၁) အဆိုပါစာရင်းစာအုပ်များ၊ အထောက်အထားနှင့် အခြား စာရွက်စာတမ်းများကို ကောက်နုတ်ချက်များ ထုတ်ယူခွင့် နှင့် မိတ္တူများကူးယူနိုင်ခွင့်၊
- (၂) ဥပစာအတွင်း၌ရှိသော ကုန်စည်များ၊ ပစ္စည်းများ၊ အသုံး အဆောင်ပစ္စည်းများနှင့် ကွန်တိန်နာများ အားလုံးကို မှတ်တမ်းတင်ခြင်း၊ ရေတွက်ခြင်းနှင့် စစ်ဆေးခြင်း၊
- (၃) ထိုသို့ ဝင်ရောက်ကြည့်ရှုစစ်ဆေးရာ၌ တွေ့ရှိသော စာရင်း စာအုပ်များ သို့မဟုတ် စာရွက်စာတမ်းများအပေါ်တွင် မှတ်မိစေရန် တံဆိပ်အမှတ်အသားများရိုက်နှိပ်ခွင့်၊ ယင်း တို့မှ ကောက်နုတ်ချက်များ ထုတ်ယူခွင့်နှင့် မိတ္တူများ ကူးယူခွင့်။
- * (ခ) အထူးကုန်စည်များထားရှိသော လုပ်ငန်းဥပစာ သို့မဟုတ် သိုလှောင်ရုံ တစ်ခုခုမှမထွက်ခွာမီဖြစ်စေ၊ သယ်ယူပို့ဆောင်နေစဉ်ဖြစ်စေ သယ်ယူ ပို့ဆောင်သည့်ယာဉ်များကို ရပ်တန့်ရန် တောင်းဆို၍ စစ်ဆေးနိုင် သည်။
- (ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်သည့်အမှုကိစ္စတစ်ခုခု အတွက် ဟန့်တားခြင်း၊ ငြင်းပယ်ခြင်း ပြုမည်ဟု ယုံကြည်ရန် အကြောင်းရှိလျှင် မြို့နယ်တရားသူကြီးထံမှ ရှာဖွေဝရမ်းတောင်းခံ ဆောင်ရွက်နိုင်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် တွေ့ရှိချက် များကို မြို့နယ်တရားသူကြီးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ခ) အရ အစားထိုးသည်။

သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး၊ ပြည်ထောင်စုနယ်မြေ
အခွန်ဦးစီးဌာနမှူး၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူး
သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူးထံ
အမြန်ဆုံးအစီရင်ခံတင်ပြရမည်။

- (ဃ) ပုဒ်မခွဲ (က) ပါကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ရာတွင် သက်ဆိုင်
သော*တင်သွင်းသူ၊ ထုတ်လုပ်သူ၊ တင်ပို့သူ သို့မဟုတ် ကုန်စည်
ပိုင်ရှင် သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်နှင့် သက်သေနှစ်ဦး
ရှေ့မှောက်တွင် ဖြစ်စေရမည်။ စာရင်းစာအုပ်များ၊ စာရွက်စာတမ်း
များသိမ်းဆည်းခြင်းဖြစ်လျှင် လက်ခံရရှိကြောင်း အထောက်အထား
ထုတ်ပေး ရမည့်အပြင် ယင်းတို့ကိုစစ်ဆေးရန် လိုအပ်သည့်ကာလ
အထိသာလက်ဝယ်ထားရှိရမည်။

၁၄။ အဆောက်အအုံ သို့မဟုတ် လုပ်ငန်းဥပစာနေရာအတွင်းသို့ ဝင်ရောက်မှု
အတွက် အခွင့်အာဏာရှိကြောင်း သက်သေခံတစ်ရပ်ကို ထိုနေရာတွင် လက်ရှိ
နေထိုင်သူက တောင်းဆိုသည့်အခါ ပုဒ်မ ၁၂ အရ လုပ်ပိုင်ခွင့်များကို ကျင့်သုံး
ဆောင်ရွက်ရန် အခွင့်အာဏာပေးခြင်း ခံရသူဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က
**အတည်ပြုလက်မှတ်ရေးထိုးထားသည့် သက်သေခံကဒ်ပြား သို့မဟုတ် စာဖြင့်
ရေးသားလက်မှတ်ရေးထိုးထားသည့် စာသက်သေခံတစ်ရပ်ကို ထုတ်ဖော်ပြသခြင်း
မပြုနိုင်လျှင် အဆိုပါအဆောက်အအုံ သို့မဟုတ် လုပ်ငန်းဥပစာနေရာတစ်စုံတစ်ရာသို့
ဝင်ရောက်ရန် သို့မဟုတ် ဆက်လက်တည်ရှိရန် အခွင့်မရှိစေရ။

*၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဂ) အရ အစားထိုးသည်။

**၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၅ အရ ဖြည့်စွက်သည်။

အခန်း (၅)

မှတ်ပုံတင်ခြင်း

- ၁၅။ (က) *အထူးကုန်စည်ကို တင်သွင်းသူ၊ ထုတ်လုပ်သူ၊ တင်ပို့သူသည် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူး ထံတွင် မှတ်ပုံတင်ရမည်။
- (ခ) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် **အထူးကုန်စည်ကို တင်သွင်းသူ၊ ထုတ်လုပ်သူ၊ တင်ပို့သူထံ သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ရန် အကြောင်းကြားစာ ပေးပို့အကြောင်းကြားနိုင်သည်။
- *** (ဂ) ပုဒ်မခွဲ (က) သို့မဟုတ် (ခ) အရလုပ်ငန်းမှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားလာခြင်းအပေါ် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် သတ်မှတ်ချက်များနှင့်အညီ စိစစ်၍သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းမှတ်ပုံတင်ကို ထုတ်ပေးရမည်။
- **** (ဃ) မှတ်ပုံတင်ထားသည့် အထူးကုန်စည်တင်သွင်းသူ၊ ထုတ်လုပ်သူ၊ တင်ပို့သူတို့သည် သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွက် ထုတ်ပေးသည့် လုပ်ငန်း မှတ်ပုံတင်ကို နှစ်စဉ်သက်တမ်းတိုး လျှောက်ထားရမည်။

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (က) အရအစားထိုးသည်။

** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (က) အရအစားထိုးသည်။

*** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ) အရအစားထိုးသည်။

**** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဂ) အရ ဖြည့်စွက်သည်။

အခန်း (၆)

ကြေညာလွှာတင်သွင်းခြင်း

- *၁၆။ (က) အခွန်ကျသင့်သော အထူးကုန်စည်ကိုပြည်တွင်း၌ ထုတ်လုပ်သူ သို့မဟုတ် တင်ပို့သူသည် အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၈ နှင့် အညီ ကျသင့်သော အခွန်ကိုပေးဆောင်ရမည့်အပြင် အထူးကုန်စည်ကို ထုတ်လုပ်ရောင်းချခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်း အတွက် သုံးလပတ် ကြေညာလွှာကို သက်ဆိုင်ရာသုံးလပတ် ကုန်ဆုံးပြီး ၁၀ ရက် အတွင်း မြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်။
- (ခ) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် အခွန်ကျသင့်သော အထူးကုန်စည်ကို ထုတ်လုပ်ရောင်းချခြင်း၊ ပြည်ပသို့တင်ပို့ခြင်း ဆောင်ရွက်နေသည်ဟု ယူဆရန် အကြောင်းရှိသည့် မည်သူ့ကိုမဆို ယင်းသို့ ဆောင်ရွက်ခြင်းအတွက် ကျသင့်အခွန်ပေးဆောင်စေရန်နှင့် သုံးလတစ်ကြိမ်ကြေညာလွှာ ပေးပို့စေရန် အကြောင်းကြားနိုင်သည်။
- (ဂ) အခွန်ကျသင့်သော အထူးကုန်စည်ကို ပြည်တွင်းသို့တင်သွင်းသူသည် အကောက်ခွန်ဦးစီးဌာနမှ ထုတ်ယူခြင်းမပြုမီ ပြည်တွင်းသို့ တင်သွင်းသည့် အထူးကုန်စည်စာရင်းကို အကောက်ခွန်ဦးစီးဌာနသို့ တင်သွင်းရမည်။

*၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၇ အရ အစားထိုးသည်။

အခန်း (၇)

စည်းကြပ်ခြင်းနှင့်ပြန်အမ်းခြင်း

- *၁၇။ (က) ပုဒ်မ ၁၆၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ခ) တို့အရ ပေးပို့သော ကြေညာလွှာတွင်ပါရှိသည့် အထူးကုန်စည်နှင့်ပတ်သက်သော တန်ဖိုး၊ ပမာဏစသည်တို့ကို သတ်မှတ်ထားသည့် အခွန်နှုန်းထားများနှင့် တွက်ချက်ခြင်းဖြင့် ရရှိလာမည့် အခွန်သည် အနီးစပ်ဆုံး အနေအထားဖြစ်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ယင်း ကြေညာလွှာကို အခြေပြု၍ အခွန်စည်းကြပ်ရမည်။
- (ခ) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် အထူးကုန်စည်ကို ထုတ်လုပ်ရောင်းချခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းနှင့်စပ်လျဉ်း၍ ပေးပို့လာသည့် ကြေညာလွှာပါ အချက်အလက်များမှ အထူးကုန်စည်ထုတ်လုပ်ရောင်းချခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းအပေါ် ကျသင့်အခွန်ကို မှန်ကန်စွာမရရှိနိုင်ဟု ယုံကြည်ရန်အကြောင်းရှိလျှင် လိုအပ်သော အခြားသက်သေခံ အထောက်အထားများကို စိစစ်ပြီး အခွန်စည်းကြပ်နိုင်သည်။
- (ဂ) အထူးကုန်စည်ထုတ်လုပ်ရောင်းချခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်းနှင့်စပ်လျဉ်း၍ ကြေညာလွှာပေးပို့ရန် ပျက်ကွက်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ရရှိထားသော သတင်းအချက်အလက်များကို အခြေပြု၍ အခွန်စည်းကြပ်ရမည်။

*၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၈ အစားထိုးသည်။

(ဃ) အထူးကုန်စည်ထုတ်လုပ်ရောင်းချခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းအပေါ် အခွန်စည်းကြပ်ခြင်းကို ပုဒ်မ ၁၆၊ ပုဒ်မခွဲ (က) အရ ကြေညာလွှာ တင်သွင်းသည့်လအတွင်း အထူးကုန်စည်ထုတ်လုပ်ရောင်းချသူ သို့မဟုတ် ပြည်ပသို့တင်ပို့သူအား အခွန်စည်းကြပ်ရမည်။ အခွန်စည်းကြပ်ခြင်းမပြုမီ မည်သူ့ကိုမဆို ခေါ်ယူစစ်ဆေးခြင်း၊ သတင်းအချက်အလက် တောင်းခံခြင်းပြုနိုင်သည်။

၁၈။ ပေးဆောင်ထားသော အခွန်သည် အမှန်ပေးဆောင်ရမည့် ငွေထက်ပိုနေကြောင်း အခွန်ထမ်းက အထောက်အထားဖြင့် တင်ပြနိုင်လျှင်သော်လည်းကောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ကတွေ့ရှိလျှင်သော်လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက တွေ့ရှိလျှင်သော်လည်းကောင်း ယင်းပိုငွေကို ပြန်အမ်းရမည်။ အခွန်ထမ်းသည် ပြန်အမ်းငွေရရန်ရှိကြောင်း အကြောင်းကြားစာရရှိသည့်နေ့မှ *တစ်နှစ်အတွင်းသာ ထိုပြန်အမ်းငွေကို ထုတ်ပေးရန် သို့မဟုတ် ခုနှစ်ပေး သွင်းခွင့်ပြုရန် သို့မဟုတ် ပေးဆောင်ရန်ရှိသည့် အခွန်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခွင့်ရှိသည်။

အခန်း (၈)

ပြန်လည်စည်းကြပ်ခြင်းနှင့်မှားယွင်းချက်ကိုပြင်ဆင်ခြင်း

၁၉။ (က) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် မည်သည့်နှစ်တွင်မဆို အောက်ပါ အကြောင်းတစ်ခုခုနှင့် စပ်လျဉ်း၍ ပြန်လည် စည်းကြပ်ခြင်း ပြုလုပ်နိုင်သည်-

(၁) အခွန်ပေးဆောင်ထိုက်လျက် လွတ်ကင်းနေခြင်း၊

(၂) အခွန်လျော့နည်းစည်းကြပ်ခဲ့ခြင်း။

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၉ အရ အစားထိုးသည်။

- (ခ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာနှစ်အတွက် အကျိုးသက်ရောက်သည့် အခွန်နှုန်းအတိုင်းသာ အခွန်ကို တွက်ချက် တောင်းခံရမည်။

၂၀။ (က) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် မိမိဆောင်ရွက်ခဲ့သည့် စည်းကြပ်မှု နှင့်စပ်လျဉ်း၍ မှတ်တမ်း၌ ပေါ်လွင်ထင်ရှားသည့် မှားယွင်းချက် တစ်ခုခုကို တွေ့ရှိလျှင်ဖြစ်စေ၊ အခွန်ထမ်းက တင်ပြလျှင်ဖြစ်စေ ယင်းအမိန့်ချမှတ်သည့်နေ့မှ သုံးနှစ်အတွင်း ပြန်လည်ပြင်ဆင်နိုင် သည်။

- (ခ) အခွန်အယူခံခုံအဖွဲ့သို့မဟုတ်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အခွန်ဦးစီးဌာနမှူး သို့မဟုတ် ပြည်ထောင်စုနယ်မြေ အခွန်ဦးစီး ဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သည် မိမိဆောင်ရွက်သည့် အယူခံမှုဆိုင်ရာ အမိန့်တစ်ရပ်ရပ် နှင့်စပ်လျဉ်း၍ မှတ်တမ်းမှ ပေါ်လွင်ထင်ရှားသည့် မှားယွင်းချက် တစ်ခုခုကို တွေ့ရှိလျှင်ဖြစ်စေ၊ အယူခံသူက တင်ပြလျှင်ဖြစ်စေ အယူခံအမိန့်ချမှတ်သည့်နေ့မှ သုံးနှစ်အတွင်းပြင်ဆင်နိုင်သည်။

- (ဂ) ပုဒ်မခွဲ (က) သို့မဟုတ် (ခ) အရဆောင်ရွက်ရာတွင် သက်ဆိုင်ရာ နှစ်အတွက် အကျိုးသက်ရောက်သည့် အခွန်နှုန်းအတိုင်းသာ တွက်ချက်ရမည့်အပြင် အခွန်ကိုတိုးမြှင့်စေသည့် သို့မဟုတ် ပြန်အမ်း ငွေကို လျော့နည်းစေသည့် ပြင်ဆင်ချက်ပြုလုပ်ရန်ဖြစ်လျှင် အခွန်ထမ်း သို့မဟုတ် အယူခံသူကို ဖြေရှင်းခွင့် ပေးရမည်။

၂၆
အခန်း (၉)

အယူခံခြင်း

- ၂၁။ (က) အခွန်ထမ်းက မိမိနှင့်သက်ဆိုင်သော မည်သည့်အမိန့်ကိုမဆို မကျေနပ်လျှင် အောက်ပါပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများထံ အယူခံဝင် နိုင်သည်-
- (၁) မြို့နယ်အခွန်ဦးစီးဌာနမှူးက စည်းကြပ်ခြင်းပြုသည့်အခွန် ကျပ် ၁၀ သိန်းထက်ပိုလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး၊
 - (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး ဌာနမှူး၏ ဆုံးဖြတ်ချက်ဖြစ်ပြီး အခွန်ကျပ်သိန်း ၁၀၀ ထက် ပိုလျှင် အခွန်အယူခံ ခုံအဖွဲ့၊
 - (၃) အခွန်အယူခံခုံအဖွဲ့၏ ဆုံးဖြတ်ချက်မှ ပေါ်ပေါက်သည့် ဥပဒေရေးရာပြဿနာနှင့် သက်ဆိုင်လျှင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်။
- (ခ) အခွန်ထမ်းသည်-
- (၁) မိမိနှင့်သက်ဆိုင်သော မည်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကိုမဆို မကျေနပ်လျှင် သတ်မှတ်ချက်များ နှင့်အညီ အယူခံဝင်ခွင့် ရှိသည်။

- (၂) မြို့နယ်အခွန်ဦးစီးဌာနမှူးက ထုတ်ပေးသည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ရရှိသည့် နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း အယူခံလွှာ တင်သွင်းရမည်။
- (ဂ) အခွန်ထမ်း သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး၊ ပြည်ထောင်စုနယ်မြေအခွန် ဦးစီးဌာနမှူး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှူးက ချမှတ် သည့်အမိန့်ကို မကျေနပ်လျှင် ယင်းမကျေနပ်သည့် အမိန့်ရရှိသည့် နေ့မှ ရက်ပေါင်း၆၀အတွင်း အယူခံလွှာတင်သွင်းရမည်။
- (ဃ) အယူခံဝင်ရောက်ခြင်းနှင့် စပ်လျဉ်း၍ ကာလစည်းကမ်းသတ် တွက်ချက်ရာတွင် အောက်ပါကာလများကို နုတ်ပယ်ရမည်-
- (၁) အယူခံဝင်လိုသည့် အမိန့်မိတ္တူကူးရန် လိုအပ်သည့်ကာလ၊
- (၂) အခွန်အကျေမပေးသွင်းဘဲ အယူခံခွင့်တောင်းခံရယူသည့် ကာလ။
- (င) ပုဒ်မခွဲ (ခ) နှင့် (ဂ) ပါကာလစည်းကမ်းသတ်ကို လုံလောက်သော အကြောင်းရှိလျှင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အခွန်အယူခံ ခုံအဖွဲ့၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီး ဌာနမှူး၊ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး၊ အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံးဌာနမှူးက လျှော့ပေါ့၍ လက်ခံနိုင်သည်။

(စ) အယူခံဝင်လိုသူသည် အောက်ပါအချက်တစ်ရပ်ရပ်ကို ဆောင်ရွက်ပြီးမှသာ အယူခံခွင့်ရှိသည်-

- (၁) ပေးဆောင်ရမည့်အခွန်ကိုအကျေပေးသွင်းခြင်း၊
- (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှ၊ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှ၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှ၊ သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှထံ *ထပ်မံပေးဆောင်ရမည့် အခွန်၏ ၅၀ရာခိုင်နှုန်း ပေးသွင်းလျက် အယူခံခွင့် ပြုရန် လျှောက်ထား၍ ယင်းကဆုံးဖြတ်သည့်အတိုင်းလိုက်နာဆောင်ရွက်ခြင်း။
- (ဆ) သက်ဆိုင်ရာ အယူခံရုံးသည် အယူခံမှုကို ဆုံးဖြတ်ရာ၌ အယူခံသူအား ပြောရေးဆိုခွင့်ပေးပြီးနောက် သင့်လျော်သော အမိန့်ကို ချမှတ်နိုင်သည်။
- (ဇ) အခွန်သည် ကျပ် ၁၀ သိန်းထက်မပိုလျှင် မြို့နယ်အခွန်ဦးစီးဌာနမှ၊ ၏ဆုံးဖြတ်ချက် သည်လည်းကောင်း၊ အခွန်သည် ကျပ်သိန်း ၁၀၀ ထက်မပိုလျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှ၊ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှ၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှ၊ သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှ၏ ဆုံးဖြတ်ချက်သည်လည်းကောင်း၊ အခွန်သည်

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂၀ အရ အစားထိုးသည်။

ကျပ်သိန်း ၁၀၀ အထက်ဖြစ်ပြီး ဥပဒေရေးရာပြဿနာ မပေါ်ပေါက်လျှင် အခွန်အယူခံခံအဖွဲ့၏ အဆုံးအဖြတ်သည် လည်းကောင်း အပြီးအပြတ် ဖြစ်စေရမည်။

(ဈ) အခွန်အယူခံခံအဖွဲ့၏အမိန့်တွင် ဥပဒေကြောင်းနှင့် စပ်လျဉ်း၍ ဖြေရှင်းရမည့် အချက်တစ်ခုခု ပေါ်ပေါက်လျှင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲအပ်ဆုံးဖြတ်စေရန် အယူခံသူကဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန် ဦးစီးဌာနမှ၊ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှ၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှ၊ သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူးက ဖြစ်စေ အခွန်အယူခံခံအဖွဲ့၏ အမိန့်ရရှိသည့်နေ့မှ ရက်ပေါင်း ၆၀အတွင်း ယင်းအဖွဲ့ထံသို့ အဆိုပြုနိုင်သည်။

(ည) ပုဒ်မခွဲ (ဈ) အရအဆိုပြုချက်ကို အခွန်အယူခံခံအဖွဲ့က ငြင်းပယ်လျှင် ယင်းသို့ ငြင်းပယ်ခြင်း ခံရသူက ငြင်းပယ် သည့် အမိန့်ရရှိသည့်နေ့မှ ရက်ပေါင်း၆၀ အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားနိုင် သည်။

အခန်း (၁၀)

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၂၂။ မည်သူမဆို လုံလောက်သော အကြောင်းမရှိဘဲ အောက်ဖော်ပြပါ အချက်တစ်ရပ်ရပ်ကို ဆောင်ရွက်ရန်ပျက်ကွက်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ထိုသူကို သက်ဆိုင်ရာ ပျက်ကွက်မှုတစ်မျိုးစီအတွက် အောက်ဖော်ပြပါအတိုင်း ဒဏ်ငွေ အဖြစ်ပေးဆောင်စေခြင်း သို့မဟုတ် ဆောင်ရွက်စေခြင်း သို့မဟုတ် ဆောင်ရွက်ခြင်းပြုရမည်-

- (က) သက်ဆိုင်ရာနှစ်အတွင်း မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း အတွက် ကျပ် ၅၀ သိန်း၊
- (ခ) ဈေးကွက်ပေါက်ဈေး သတ်မှတ်ပေးနိုင်ရေးအတွက် ဤဥပဒေအရ တောင်းခံသည့် သတင်းအချက်အလက်များ* သတ်မှတ်ထားသော သို့မဟုတ် ထပ်မံတိုးမြှင့်ပေးထားသော အချိန်အတွင်း တင်သွင်းရန် ပျက်ကွက်ခြင်းအတွက် ကျပ် ၅၀ သိန်း၊
- (ဂ) အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို ရရှိပိုင်ဆိုင်ထားခြင်းအတွက်** လက်ဝယ်ထားရှိသူက ယင်းကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်း ပေးဆောင်ရမည့်အပြင် ယင်းကုန်စည်များကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းယူခြင်း၊
- (ဃ) ဤဥပဒေအရ ပေးဆောင်ရမည့် အခွန်ကို သတ်မှတ်ကာလအတွင်း ပေးဆောင်ရန် ပျက်ကွက်ခြင်းအတွက်*** စည်းကြပ်မှုအရ ထပ်မံပေး

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (က) အရ အစားထိုးသည်။

** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) အရ ဖြည့်စွက်သည်။

*** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ဂ) အရ ဖြည့်စွက်သည်။

ဆောင်ရမည့် အခွန်၏ ၁၀ ရာခိုင်နှုန်း၊

*(င) သုံးလပတ် ကြေညာလွှာကို အချိန်မီတင်သွင်းရန် ပျက်ကွက်ခြင်း အတွက် သက်ဆိုင်ရာစည်းကြပ်မှုအရ ထပ်မံပေးဆောင်ရမည့် အခွန်၏ ၁၀ ရာခိုင်နှုန်း၊

** (စ) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်နှင့် စပ်လျဉ်း၍ သတ်မှတ်အခွန်အမှတ် တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်ကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိရပါက အထူးကုန်စည်ထုတ်လုပ်သူက ယင်းသို့ ပျက်ကွက်ခြင်းအတွက် တွေ့ရှိသည့် အထူးကုန်စည် တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း။

၂၃။ (က) မည်သူမဆို အခွန်လွတ်ကင်းစေရန် တိမ်းရှောင်ကြောင်း သို့မဟုတ် အခွန်လျော့နည်းစေရန် အထူးကုန်စည်နှင့် သက်ဆိုင်သည့် အချက်အလက်များကို ထိမ်ချန်ကြောင်းတွေ့ရှိလျှင် ထိုသူအား သတ်မှတ်သည့် အချိန်အတွင်းတွင် အပြည့်အစုံ ထုတ်ဖော်ခွင့်ပေးရမည်။

(ခ) ပုဒ်မခွဲ (က) အရ ထုတ်ဖော်ခွင့်ရှိသူသည် ခွင့်ပြုထားသော ကာလအတွင်း အပြည့်အစုံ ထုတ်ဖော်ခဲ့လျှင် ယင်းက ပေးဆောင်ရမည့် အခွန်အပြင် တိမ်းရှောင်သည့် အခွန်၏ သို့မဟုတ် ထိမ်ချန်ခြင်းကြောင့် ပိုမိုကျသင့်သည့် အခွန်၏တစ်ဆနှင့်ညီမျှသော ဒဏ်ငွေကိုပါ ပေးဆောင်ရမည်။

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ဃ) အရ အစားထိုးသည်။

** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ဃ) အရ အစားထိုးသည်။

(ဂ) ပုဒ်မခွဲ (က) အရထုတ်ဖော်ခွင့်ရရှိသူသည်ခွင့်ပြုထားသည့် ကာလအတွင်း ထုတ်ဖော်ရန် ပျက်ကွက်လျှင် သို့မဟုတ် တိမ်းရှောင်ထိမ်ချန်ခဲ့သည့် အထူးကုန်စည်* တင်သွင်းမှု၊ ထုတ်လုပ်မှု၊ တင်ပို့မှုပမာဏနှင့် သက်ဆိုင်သည့် အချက်အလက်များကို လျော့နည်းထုတ်ဖော်လျှင် ပုဒ်မခွဲ (ခ) ပါ အခွန်နှင့် ဒဏ်ငွေနှစ်ရပ်စလုံးကို ပေးဆောင်ရမည့်အပြင် တရားစွဲဆိုခြင်းလည်းခံရမည်။

၂၄။ ပုဒ်မ၂၃ (က) အရထုတ်ဖော်ခွင့်ရရှိသူသည် တရားစွဲဆိုခံရပြီး ခွင့်ပြုထားသည့် ကာလအတွင်း ထုတ်ဖော်ရန်ပျက်ကွက်ကြောင်း သို့မဟုတ် တိမ်းရှောင်ထိမ်ချန်ခဲ့သည့် အထူးကုန်စည်ပမာဏနှင့် သက်ဆိုင်သည့် အချက်အလက်များကို လျော့နည်းထုတ်ဖော်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၂၅။ (က) မည်သူမဆို လိမ်လည်လှည့်ဖြားလိုသော ရည်ရွယ်ချက်ဖြင့် အထူးကုန်စည်** တင်သွင်းမှု၊ ထုတ်လုပ်မှု၊ တင်ပို့မှုပမာဏနှင့် သက်ဆိုင်သည့် မမှန်သော ကြေညာလွှာကို တမင်သက်သက် ပေးပို့ကြောင်း၊ မမှန်သော သို့မဟုတ် မမှန်ဟု မိမိသိရှိ ယုံကြည်သောအထောက်အထားများကို တင်ပြကြောင်းတွေ့ရှိလျှင် ကျသင့်အခွန်၏သုံးဆနှင့်ညီမျှသော ဒဏ်ငွေကို ပေးဆောင်ရမည့်အပြင် တရားစွဲဆိုခြင်းလည်းခံရမည်။

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂၂ အရ အစားထိုးသည်။

** ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂၂ အရ အစားထိုးသည်။

- (ခ) မည်သူမဆို ပုဒ်မခွဲ (က) ပါ ပြစ်မှုကိုကျူးလွန်ကြောင်း တရားစွဲဆိုခံရပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၃၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၂၆။ မည်သူမဆို ဤဥပဒေကို အကြောင်းပြု၍ အောက်ပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် တရားစွဲဆို၍ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည်-

- (က) ဤဥပဒေက အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ဖြစ်စေ အလွဲသုံးစားပြုလုပ်ခြင်း၊
- (ခ) လုံလောက်သောအကြောင်းမရှိဘဲ ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်သည့်ကိစ္စကို ဆောင်ရွက်ခြင်းမပြုနိုင်ရန် ဟန့်တားခြင်း။

၂၇။ မည်သူမဆို ဤဥပဒေကို အကြောင်းပြု၍ လာဘ်ပေးလာဘ်ယူပြုလုပ်လျှင် သို့မဟုတ် ပြုလုပ်ရန်အားထုတ်လျှင် ထိုသူကို ပြစ်မှုဆိုင်ရာ ဥပဒေအရ ဖြစ်စေ၊ ယင်းပြစ်မှုမျိုးအတွက် သီးခြားပြဋ္ဌာန်းသည့် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ တရားစွဲဆိုရမည်။

၂၈။ ပုဒ်မ ၃၁၊ ပုဒ်မခွဲ (ဃ) အရတရားစွဲဆိုခံရပြီး သတင်းအချက်အလက် တင်ပြရန် လုံလောက်သော အကြောင်းမရှိဘဲ ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် တစ်နှစ်မှ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ရမည်။

အခန်း (၁၁)

အရကောက်ခံခြင်း

၂၉။ ဤဥပဒေအရ ပေးဆောင်ရမည့်အခွန်ကို သတ်မှတ်ကာလအတွင်း သို့မဟုတ် ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်ပေးသည့် နည်းလမ်းများနှင့်အညီ ပေးဆောင်ခြင်းမပြုလျှင်-

- (က) အခွန်ထမ်းကို ပျက်ကွက်သူ အဖြစ်လည်းကောင်း၊ ပေးဆောင်ရန် ပျက်ကွက်သည့်အခွန်ငွေကို အခွန်မပြေကျန်ငွေအဖြစ် လည်းကောင်း မှတ်ယူရမည်။
- (ခ) အခွန်ထမ်းထံမှ အခွန်မပြေကျန်ငွေကို ဝင်ငွေခွန်မပြေ ကျန်ငွေဖြစ်ဘိ သကဲ့သို့ အရကောက်ခံရမည်။

အခန်း (၁၂)

အထွေထွေ

၃၀။ အခွန်အယူခံခံအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး၊ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် မြို့နယ်အခွန် ဦးစီးဌာနမှူးသည် ဤဥပဒေပါကိစ္စရပ်များနှင့် သက်ဆိုင်သည့်လိုအပ်သော သတင်း အချက်အလက်ရှိသူတိုင်းကို ယင်းသတင်းအချက်အလက်တို့ကို ပေးပို့စေရန်တောင်းဆို နိုင်သည်။

၃၁။ မည်သူမဆို ပုဒ်မ ၃၀ အရ သတင်းအချက်အလက်များ တင်ပြရန် တောင်းဆိုခြင်းခံရသူသည် သတင်းအချက်အလက် ပေးပို့ရန်ပျက်ကွက်လျှင်-

- * (က) ထိုသူကို ၁၅ရက်အထိ အချိန်ထပ်မံ တိုးမြှင့်ပေးနိုင်သည်။
- (ခ) ပုဒ်မခွဲ (က) အရတိုးမြှင့်ပေးသော အချိန်အတွင်း တင်ပြရန် ဆက်လက်ပျက်ကွက်ပါက ထိုသူအား အခွန်အယူခံခုံအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး၊ ပြည်ထောင်စု နယ်မြေအခွန်ဦးစီးဌာနမှူး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး ဌာနမှူး၊ အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးက တရားမကျင့်ထုံးဥပဒေနှင့် အညီ ကျင့်သုံးဆောင်ရွက်လျက် မည်သည့်အကြောင်းကြောင့် ပျက်ကွက်ကြောင်းကို စစ်ဆေးနိုင်သည်။
- (ဂ) ပုဒ်မခွဲ (ခ) အရ စစ်ဆေးရာတွင် သတင်းအချက်အလက်များပေးရန် ပျက်ကွက်ရခြင်းသည် ထိုသူ၏ ပယောဂမပါဘဲသက်ဆိုင်ရာ စာရွက်စာတမ်းများ ပျောက်ပျက်ခြင်းကြောင့်ဖြစ်လျှင် ကတိသစ္စာ ပြုလုပ်စေပြီး သတင်းအချက်အလက်များတင်သွင်းရန် ခွင့်ပြုနိုင် သည်။
- (ဃ) စစ်ဆေးတွေ့ရှိချက်အရ လုံလောက်သော အကြောင်းမရှိဘဲ တင်ပြရန် ပျက်ကွက်ကြောင်း အခွန်အယူခံခုံအဖွဲ့၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး၊ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူး၊ အလယ်အလတ်အခွန် ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူး က တွေ့ရှိလျှင် ထိုသူအားတရားစွဲဆိုနိုင်သည်။

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂၃ အရ အစားထိုးသည်။

၃၂။ မည်သူမဆို မြန်မာနိုင်ငံမှ ထွက်ခွာသွားမည်ဖြစ်ပါက ဤဥပဒေအရ အခွန်ပေးဆောင်ရန် တာဝန်မရှိတော့ကြောင်း သို့မဟုတ် တာဝန်ရှိသည့်အခွန်ကို ပေးဆောင်ရန် စီမံပြီးကြောင်း သက်သေခံလက်မှတ်ကို ဤကိစ္စအတွက် ဝန်ကြီးဌာနက တာဝန်လွှဲအပ်သော အဖွဲ့ထံမှ မရလျှင် မြန်မာနိုင်ငံမှ ထွက်ခွာသွားရ။ သို့ရာတွင် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ခြွင်းချက်ပြုနိုင်သည်။

၃၃။ * (က) အထူးကုန်စည်များ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ကောက်ခံရငွေ၊ နိုင်ငံပိုင်လုပ်ငန်းဌာနများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတို့မှ ကောက်ခံရငွေမှအပ ကျန်ကောက်ခံရငွေအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် သတ်မှတ်ပေးသော ရာခိုင်နှုန်းအချိုးအတိုင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ လွှဲပြောင်းပေးသွင်းနိုင်သည်။

(ခ) အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များ ရရှိပိုင်ဆိုင်ထားခြင်းအတွက် တပ်ရိုက်သည့် ဒဏ်ငွေ ကောက်ခံရငွေအပေါ် ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ပေးသည့် ရာခိုင်နှုန်းအချိုးအတိုင်း ဆုကြေးငွေချီးမြှင့်နိုင်သည်။

၃၄။ ဝန်ကြီးဌာနသည်-

(က) အခွန်ကျသင့်သော အထူးကုန်စည်များအနက် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချစေရမည့် သို့မဟုတ် အခြားနည်းလမ်းကျင့်သုံးစေရမည့် အထူးကုန်စည်များကို သတ်မှတ်နိုင်သည်။

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂၃ အရ အစားထိုးသည်။

- (ခ) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း၊ အခြားနည်းလမ်းကျင့်သုံးစေခြင်းဆိုင်ရာ နည်းလမ်းများကို သတ်မှတ်နိုင်သည်။
- (ဂ) အထူးကုန်စည်ခံဝန်ချုပ်ဖြင့် အထူးကုန်စည်များ သိုလှောင်ခြင်း၊ ထိန်းသိမ်းခြင်းဆိုင်ရာ နည်းလမ်းများကို သတ်မှတ်နိုင်သည်။

၃၅။ ဝန်ကြီးဌာနသည် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ ၂၀၁၄ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် ၂၀၁၅ခုနှစ် ၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်များနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို သတ်မှတ်နိုင်သည်။

* ၃၅-က။ ဝန်ကြီးဌာနသည် အောက်ဖော်ပြပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ အထူးကုန်စည်ခွန် ပေးဆောင်ခဲ့ပြီးဖြစ်သည်ဟု ကျေနပ်လက်ခံပါက အထူးကုန်စည်ခွန် ပေးဆောင်ပြီးဖြစ်သည်ဟုမှတ်ယူရမည်-

- (က) ၂၀၁၆ခုနှစ်၊ ဧပြီလ ၁ ရက်မတိုင်မီက တင်သွင်းခဲ့သော သို့မဟုတ် ထုတ်လုပ်ခဲ့သော ကုန်စည်များနှင့်စပ်လျဉ်း၍ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၈/၉၀)၊ ၂၀၁၄ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၊ ၂၀၁၅ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေများအရ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ပြီးဖြစ်ခြင်း၊
- (ခ) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၈/၉၀) အာဏာမသက်ရောက်မီ ကာလက

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂၄ အရ ဖြည့်စွက်သည်။

တင်သွင်းသော သို့မဟုတ် ထုတ်လုပ်သော ကုန်စည်များ ဖြစ်ပြီး
ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ခြင်း၊

(ဂ) အခွန်ကင်းလွတ်ခွင့်ရရှိသော အထူးကုန်စည်များဖြစ်ခြင်း။

၃၆။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို
ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်
သည်။

(ခ) ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များ
ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်သည် အမိန့်ကြော်ငြာစာ၊
အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဝန်ကြီးဌာန၏
သဘောတူညီချက်ဖြင့်လည်းကောင်း ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

*XXXXX

* ၂၀၁၇ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂၅ အရ အထူးကုန်စည်ခွန်ဥပဒေ၏ နောက်ဆက်တွဲ
ဇယားကို ပယ်ဖျက်သည်။